

သတင်း ထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်၊ မြန်မာစံတော်ချိန် ၀၇:၀၀/(UTC အချိန် ၀၀:၃၀) နာရီအထိ တားမြစ်ထားသည်။

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™

လုပ်ကိုင်မှု အခြေအနေများသည် နိုဝင်ဘာလတွင် ဆက်လက် ဆုတ်ယုတ်လာခဲ့ခြင်း

အဓိက တွေ့ရှိချက်များ

အော်ဒါသစ်များ ရှေ့ဆက် လျော့နည်းလာနေချိန်မှာ ထုတ်လုပ်မှုသည် ငါးလဆက်တိုက် ကျဆင်းလာခဲ့ခြင်း

လုပ်သားအင်အား ဦးရေ ဆက်လက်ကျဆင်းလာခဲ့ခြင်း

လုပ်ငန်းများ၏ ယုံကြည်မှုမှာ ငါးလအတွင်း အမြင့်ဆုံးသို့ တက်လာခြင်း

အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ကိုင်မှု အခြေအနေများသည် နိုဝင်ဘာလတွင် မြောက်လဆက်တိုက် ဆုတ်ယုတ်လာခဲ့ပြီး နောက်ဆုံး IHS Markit ဝယ်ယူရေးမနေရာများ၏အညွှန်း (PMI™) ဒေတာများအရ ထုတ်လုပ်မှု၊ လုပ်ငန်း အသစ်များနှင့် အလုပ်နေရာများ ရှေ့ဆက် ကျဆင်းလာမှုတို့က ထုတ်လုပ်ရေးကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို စိမ်းနေခဲ့ကြပါသည်။

အဓိက အကျဆုံး PMI အညွှန်းသည် အောက်တိုဘာလ၏ ၄၈.၅ မှ နိုဝင်ဘာလတွင် ၄၉.၂ သို့ တက်လှမ်းလိုက်ပြီး အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ အနည်းအကျဉ်းမျှသာ ဖြစ်သော်လည်း မြောက်လ ဆက်တိုက် ဆုတ်ယုတ်လာနေကြောင်း အချက်ပြလိုက်သည်။ ထုတ်လုပ်မှုနှင့် ရရှိခဲ့သည့် လုပ်ငန်းသစ် နှစ်ရပ်လုံး ကျဆင်းခဲ့သည့်နှုန်းမှာ အောက်တိုဘာလတွင် မြင့်ခဲ့ရသည်ထက် အားပျော့လာခဲ့ပြီး လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်မှုမှာ ဇူလိုင်လမှစပြီး အညင်သာဆုံး ဖြစ်ခဲ့ခြင်းမှာ မှတ်သားစရာ ကောင်းပါသည်။

နိုင်ငံအလိုက် ဒေတာများက နောက်ဆုံး ဆယ်လအတွင်း မြင်တွေ့ခဲ့ကြရသည့်အတိုင်း စောင့်ကြည့်နေသည့် ခုနှစ်နိုင်ငံအနက် မြန်မာနိုင်ငံကို အကောင်းဆုံးစွမ်းဆောင်နိုင်သည့် နိုင်ငံအဖြစ် မီးမောင်းထိုးပြလိုက်ပါသည်။ အဓိက အကျဆုံး အညွှန်း (၅၂.၇)က လုပ်ကိုင်မှု အခြေအနေများ အိုင်အမ် တိုးတက်လာခဲ့ခြင်းကို ညွှန်ပြလိုက်ပြီး လက်ရှိ တိုးတက်မှု အစဉ်ကို ၃၃ လသို့ တိုးမြှင့်ပေးလိုက်သည်။ ဖိလစ်ပိုင်ကပါ တိုးတက်မှုကို အစီရင်ခံခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၅၁.၄) ရှိခဲ့ရာ အသင့်အတင့်သာ ဖြစ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါသစ်တိုးတက်မှုမှာ အားပျော့လာခဲ့ကာ ဇူလိုင်လမှစ၍ အနိမ့်ဆုံး ဖြစ်ပါသည်။ ဗီယက်နမ်ကမူ နိုဝင်ဘာလတွင် ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ဦးမော့လာခဲ့ကြောင်းကို အစီရင်ခံခဲ့သည့် နောက်ထပ် တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါသည်။ အောက်တိုဘာလထဲ လုပ်ကိုင်မှု အခြေအနေများ မပြောင်းလဲခဲ့သည့် နောက်ပိုင်းတွင် အဓိက အကျဆုံး အညွှန်း (၅၁.၀) မှ အနည်းအကျဉ်း ပိုကောင်းလာမှုကို အချက်ပြနေပြီး သုံးလအတွင်းမှာ အမြင့်ဆုံးဂဏန်း ဖြစ်ခဲ့ပါသည်။


ဤအတောအတွင်း မလေးရှားနိုင်ငံက နိုဝင်ဘာလ၏ လုပ်ကိုင်မှု အခြေအနေများမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ နောက်ပိုင်းတွင် လစဉ် မြင်တွေ့ခဲ့ရသည့်အတိုင်း ဆုတ်ယုတ်လာခဲ့သည်ဟု အစီရင်ခံခဲ့ပါသည်။ အဓိက အကျဆုံး အညွှန်း (၄၉.၅) က မသိသာသည့် ကျဆင်းမှုကို မီးမောင်းထိုးပြလိုက်သော်လည်း ကျဆင်းမှု နှုန်းမှာမူ ဖော်ပြပါ အစဉ်ထဲတွင် အနည်းဆုံး ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍသည် ဖေဖော်ဝါရီလမှစပြီး ပထမဦးဆုံး အကြိမ်အဖြစ် နိုဝင်ဘာလတွင် ကျဆင်းရေးနယ်ပယ်ထဲသို့ လျော့ဆင်းသွားခဲ့ပါသည်။ အဓိက အကျဆုံး အညွှန်း (၄၉.၃) မှာ တစ်နှစ်ကျော် အတွင်းမှာ အနိမ့်ဆုံးဖြစ်ခဲ့ပြီး ထိုင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အနည်းအကျဉ်းမျှ ဆုတ်ယုတ်လာခဲ့ခြင်းကို အချက်ပြနေသည်။

ယင်းတချိန်တည်းမှာ အင်ဒိုနီးရှား၏ အဓိက အကျဆုံး အညွှန်း (၄၈.၂) သည် အောက်တိုဘာလမှစ၍ မသိသာ တိုးတက်လာခဲ့သော်လည်း လုပ်ကိုင်မှု အခြေအနေများ ငါးလဆက်တိုက် ဆုတ်ယုတ်လာခဲ့မှုကို ညွှန်ပြနေပြီး ခြုံငုံပြောရလျှင် အသင့်အတင့်မျှ

ဆက်ဖတ်ရန်...

အာဆီယံ ထုတ်လုပ်မှု PMI

ရာသီအလိုက် ညွှန်နှုန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ မီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-

"နိုင်ငံဘာ PMI ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတွင် ဆက်လက်ရင်ဆိုင်နေရသည့် ပြဿနာများကို မီးမောင်းထိုးပြလိုက်ပြီး လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာနေသည်မှာ မြောက်လဆက်တိုက် ဖြစ်ပါသည်။ ကျဆင်းခဲ့သည့် နှုန်းမှာ အနည်းငယ်သာ ဖြစ်ခဲ့သော်လည်း PMI ကမူ လေးလအတွင်း အနည်းဆုံး ကျဆင်းမှုကို အချက်ပြနေသည်။ သို့သော်ငြားလည်း ထုတ်လုပ်မှုရော အော်ဒါသစ်များပါ ရှေ့ဆက်ကျဆင်းလာခဲ့လျက် ကုမ္ပဏီများက ဝယ်လိုအား အခြေအနေကို အကြောင်းရင်းအဖြစ် ဖော်ပြကြသည်။"

"နိုင်ငံအလိုက် ဒေတာများက ရှေ့ဆက် ကွာဟလာနေခြင်းကို မီးမောင်းထိုးပြလိုက်ပြီး စောင့်ကြည့်နေသည့် ခုနှစ်နိုင်ငံအနက် လေးနိုင်ငံသည် ထုတ်လုပ်ရေး အခြေအနေများ ဆိုးဝါးလာနေသည်ဟု အစီရင် ခံခဲ့ကြသည်။ မြန်မာနိုင်ငံက ခိုင်မာသည့် တိုးတက်မှုများဖြင့် အာဆီယံ၏ အလားအလာထက် သာလွန်ကြောင်းကို ပြသနေချိန်မှာ စင်ကာပူကမူ နောက်ဆုံး အဆင့်မှာ ကျန်ရစ်လျက် ရှိနေပါသည်။"

"ခြုံငုံပြီးပြောရလျှင် ဖောက်သည်များဘက်မှ ဝယ်လိုအား ပျော့နေခြင်းသည် အဓိက စိုးရိမ်ရမည့် အချက်ဖြစ်ပြီး နိုဝင်ဘာလတွင် ကျဆင်းမှု အားပျော့လာသည့် အရိပ်အယောင်များရှိသော်လည်း အနီးဆုံး အနာဂတ်တွင် ပြန်ပြီးနာလန်ထူလာမည့် အလားအလာများ တိုးမြှင့်လာစေဖို့အတွက် အော်ဒါများ မကြာမီတွင် တိုးရဖို့ လိုအပ်ပါလိမ့်မည်။"



ဖြစ်ပါသည်။ ယခုနှစ် မတ်လမှစပြီး လစဉ်တွေ့မြင်ခဲ့ကြရသည့်အတိုင်း စင်ကာပူသည် စောင့်ကြည့်နေသည့် ခုနှစ်နိုင်ငံအနက် အပြင်းထန်ဆုံး ဆုတ်ယုတ်မှုကို အစီရင်ခံခဲ့ပါသည်။ သို့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၇.၇)သည် ရှစ်လအတွင်းမှာ အမြင့်ဆုံး ဖြစ်လာပြီး ခြုံငုံပြောရလျှင် အသင့်အတင့်မျှ ကျဆင်းမှုကို အချက်ပြနေပါသည်။

ခြုံငုံလေ့လာကြည့်လျှင် နောက်ဆုံး စစ်တမ်း ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အားနည်းမှုကို ဆက်ပြီး မီးမောင်းထိုးပြနေပါသည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ် နှစ်ရပ်စလုံး ရှေ့ဆက် ကျဆင်းလာမှုက ဆုတ်ယုတ်မှုကို ပိုမိုဆွဲသော်လည်း နှစ်ရပ်စလုံး၏ ကျဆင်းမှု နှုန်းမှာမူ အားပျော့လာခဲ့ပါသည်။ ပြည်ပမှ ရလာကြသည့် လုပ်ငန်းသစ်များမှာမူ ပြောင်းပြန်ဖြစ်လျက် ပိုအရှိန်ရ ကျဆင်းခဲ့သော်လည်း ကျဆင်းမှုမှာ ခြုံငုံကြည့်လျှင် အနည်းငယ်မျှသာ ရှိခဲ့ပါသည်။


ဤအတောအတွင်း လုပ်သားအင်အား ဦးရေမှာ မြောက်လ ဆက်တိုက် ကျဆင်းလာခဲ့ပြီး အလုပ်နေရာ လျော့ချခံရမှု နှုန်းမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ဒုတိယ အများဆုံး ဖြစ်ခဲ့ပါသည်။ လက်ကျန်အလုပ်များ၏ စာရင်းမှာ ငါးလဆက်တိုက် ကျဆင်းလာခဲ့ခြင်းဖြင့် လွတ်ကျန်နေသည့် ထုတ်လုပ်ရေး စွမ်းပကားများကို ရှေ့ဆက် မီးမောင်းထိုးပြလိုက်သည်။

နိုင်ငံဘာဒေတာမှ ထည့်ကုန် ဝယ်ယူမှုများရှေ့ဆက် ကျဆင်းမှုကို မီးမောင်းထိုးပြလိုက်သော်လည်း လေးလအတွင်းမှာ အရှိန်အနည်းဆုံးဖြစ်ခဲ့ပါသည်။ လွန်ခဲ့သည့် ၃၃ လ အတွင်း တစ်လမှအပ ကျန်လများတွင် တွေ့ခဲ့ကြရသည့်အတိုင်း ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ ကျဆင်းခဲ့ပါသည်။ သို့သော်လည်း ကျဆင်းမှု အရှိန်မှာမူ အနည်းငယ်သာ ဖြစ်ခဲ့ပြီး မြောက်လအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်ပါက ငွေကြေးဖောင်းပွမှု ဖိအားများမှာ သမိုင်းဝင် အားပျော့လျက် ရှိခဲ့ပါသည်။ ထည့်ကုန်ဈေးနှုန်းများ၏ ဖောင်းပွမှုနှုန်းမှာ အောက်တိုဘာလ၏ စစ်တမ်းတွင်း စံချိန်တင် အနိမ့်ဆုံးနှုန်းအတိုင်း မပြောင်းမလဲ ရှိနေပါသည်။ ဤအတောအတွင်း ပြိုင်ဆိုင်မှု ဖိအားများအပေါ် ရောင်ပြန်ဟပ်သည့်အနေနှင့် ပျမ်းမျှ ရောင်းချမှုများမှာ ဒုတိယမြောက်လအဖြစ် တည်ငြိမ်လျက် ရှိနေခဲ့ကြပါသည်။

မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံဘာလတွင် အာဆီယံ ထုတ်လုပ်သူတို့သည် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှု တိုးတက်လာမည်ဟု အကောင်းမြင်လျက် ရှိကြပါသည်။ အကောင်းမြင်စိတ် အနေအထားမှာ ဇွန်လမှစပြီး အမြင့်ဆုံးသို့ အားကောင်းလာခဲ့ပါသည်။

ထုတ်လုပ်မှု PMI
အင်ဒိုနီးရှား / မလေးရှား / မြန်မာ / ဖိလစ်ပိုင်
စင်ကာပူ / ထိုင်း / ဝီယက်နမ်
ရာသီအလိုက် ညှိကိန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- IHS Markit

သုံးသပ်ချက်

Lewis Cooper Economist IHS Markit T: +44 1491-461-019 lewis.cooper@ihsmarkit.com	Bernard Aw Principal Economist IHS Markit T: +65 6922 4226 bernard.aw@ihsmarkit.com
Katherine Smith Public Relations IHS Markit T: +1-781-301-9311 katherine.smith@ihsmarkit.com	

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဝီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး ဖန်တေမှုများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ခြုံငုံချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်မှုအဖွဲ့၏ ထပ်မံ တန်းဖွဲ့ ၉၈% ကို ထုတ်လုပ် ပေးကြပါသည်။* မေးမြန်းရန် ဝေဖန်ချက်များကို GDP အား တောက်ပုံအဖွဲ့အစည်း အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ခြုံငုံချက်များကို လစဉ် ဒုတိယ လထုတ်ပေးရာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ကြားပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းတိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြိုင်ဘက်' ခြုံငုံချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိဟု ခြုံငုံကြည့်သည့်' ရာခိုင်နှုန်း တစ်စတက် စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံငုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြုပြီး ၅၀ အောက် ဆိုပါက ခြုံငုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ကြားပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်စီ၏ အညွှန်းများအား မျှန်အလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် မျှန်ဆွဲမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်မံတန်းဖွဲ့မှု တွက်ယူပါသည်။*

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးဖန်တေမှုများ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ မျှန်ဆွဲတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- အော်ဒါသစ်များ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လှောင်ထားသည့် ထည့်ကုန်များ (၁၀%)။ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရန်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရသည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

နိုင်ငံဘာလ ဒေတာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁-၂၅ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး economics@ihsmarkit.com သို့ ဆက်သွယ်ပါ။

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို IHS Markit မှ ပိုင်ဆိုင်သည် သို့မဟုတ် လိုင်စင်ရထားသည်။ ပါရှိသည့် ဒေတာ တစ်စုတစ်ရာကို မိတ္တူ ကူးယူခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် အသုံးပြုမှု အပါအဝင် ယင်းတို့သည်သာ ကန့်သတ်ခြင်းမဟုတ်ဘဲ ခွင့်ပြုချက်မရှိသည့် အသုံးပြုမှုများကို IHS Markit ထံမှ ကြိုတင် သဘောတူညီချက် မရှိလျှင် တားမြစ်ထားသည်။ IHS Markit သည် ဤနေရာတွင် ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("ဒေတာ")၊ ဒေတာထဲရှိ အမှားများ၊ ဖတ်ကုန်များ၊ ချွန်လုပ်မှုများ သို့မဟုတ် ကြွေးကြော်မှုများ သို့မဟုတ် ယင်းတို့ကို အခြေခံပြီး ဆောင်ရွက်မှုများ အတွက် သို့မဟုတ် ဆက်နွယ်လျက် မည်သို့ပင် တာဝန်ခံမှု၊ တာဝန် သို့မဟုတ် ကာကွယ်စောင့်ရှောက်မှု မရှိပါ။ မည်သည့် အခြေအနေမျိုးတွင်မူ ဒေတာကို အသုံးပြုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထူး မတော်တဆ သို့မဟုတ် နောက်ဆက်တွဲနစ်နာမှု များအတွက် IHS Markit အား အရေးဆို မရနိုင်။ နှင့် PMI™ သည် Markit Economics Limited ၏ မူပိုင်ခွင့်ထားသော သို့မဟုတ် လိုင်စင် ရယူထားသော အမှတ်တံဆိပ်များ ဖြစ်ပါသည်။ IHS Markit သည် IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မူပိုင်ခွင့်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ခြေစမ်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ခြေစမ်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အခြားကုမ္ပဏီ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည်ပ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ရယူစေနိုင်ရန် နှစ်စဉ်သည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၏ မူပိုင်ခွင့်ထားသော အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြားကုမ္ပဏီများနှင့် ထုတ်ကုန်အမည်များအားလုံးတို့သည် သက်ဆိုင်ရာပိုင်ရှင်များ၏အမှတ်တံဆိပ်များဖြစ်နိုင်ပါသည်။ © 2019 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

IHS Markit ၏သတင်းထုတ်ပြန်ချက်များကို ရယူရန်ဖလှယ်စာ ကျေးဇူးပြု၍ joanna.vickers@ihsmarkit.com သို့ E-Mail ပို့ပါ။ ကမ္ဘာ့တိုက်၏ သီးသန့် မူဝါဒကို ဖော်ပြချက်နှင့် ဤနေရာတွင် [Click လုပ်ပါ။](#)

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးဖန်တေမှုများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုနိုဒ်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး ဖောင်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ကြားနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ရယူစေပေးကြသည့် အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုက်က ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

